

ဗဟိုဝန်ထမ်းတကသိုလ်(အောက်မြန်မာပြည်)တွင်ကျင်းပသော
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမသင်တန်းအမှတ်စဉ်(၁)
သင်တန်းဆင်းပွဲ အခမ်းအနား၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ပြောကြားသည့် မိန့်ခွန်း

ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

ယနေ့ကျင်းပသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဗဟိုဝန်ထမ်းတကသိုလ် (အောက်မြန်မာပြည်)မှပါမောကချုပ်၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တကသိုလ် သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူ အရာရှိကြီးများအားလုံး “ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ” ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း၊

ယခု သင်တန်းကာလအတွင်းမှာ သင်တန်းသား၊ သင်တန်းသူများအနေနှင့် သင်တန်း၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်အောင် စည်းကမ်းရှိရှိ၊ တာဝန်သိသိဖြင့် သင်တန်းအစမှ အဆုံးတိုင် ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်းတွေ့ရှိရသည့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြား လို ပါကြောင်း၊

သင်တန်းသား၊ သင်တန်းသူအရာရှိကြီးများအားလုံးသိရှိထားကြသည့်အတိုင်း ယခု သင်တန်းဟာ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ စီမံခန့်ခွဲအုပ်ချုပ်မအပိုင်းတွင် အဓိကတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ၏ အရည်အသွေးမြင့်မားတိုးတက်စေပြီး မိမိတာဝန်ယူရသည့် ဝန်ထမ်း အဖွဲ့အစည်းတွင် ဦးဆောင်နိုင်မစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ဒီသင်တန်းမှာ ဘာသာရပ်ပိုချမှများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဂတိလိုက်စားမတိုက်ဖျက်ရေးကော်မရှင်တို့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပါဝင်ကူညီပို့ချပေးခဲ့ကြ သည့်အပြင် Myanmar Book Literacy YCTC Business Institute စသည့် ပြည်တွင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ သိသင့်သိထိုက်သည့် စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်စပ်လျဉ်းသည့် ဘာသာရပ် များအပြင် ပြည်ပအဖွဲ့အစည်းများဖြစ်သည့် UN-APCICT ၊ ဂျာမဏီနိုင်ငံ၊ Hanns Seidel Foundation ၊ UNDP ၊ EU(GOPA) တို့ကလည်း နိုင်ငံတကာနှင့်မြန်မာနိုင်ငံကို နှိုင်းယှဉ်၍ လေ့လာသုံးသပ်ပြီး ဘာသာရပ်များကို ကူညီပို့ချပေးခဲ့ကြသည့် အတွက်အခုလို အောင်မြင်စွာ သင်တန်းပြီးမြောက် နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ပြည်တွင်း၊ ပြည်ပက ဘာသာရပ်ပိုချမှများအားလုံးကို စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန် ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရ၍ ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊

ဒါ့ပြင် သင်တန်းသား၊ သင်တန်းသူအားလုံးဟာ ရက်သတ္တရစ်ပတ် သင်တန်းကာလ အတွင်းမှာ တစ်ဦးချင်း တင်ပြဆွေးနွေးမှုများ၊ အဖွဲ့လိုက် တင်ပြဆွေးနွေးမှုများနှင့် ဘာသာရပ်စာတမ်းငယ်များကို ပြီးစီးအောင်မြင်အောင် ကြိုးစားအားထုတ်မှုများကို တွေ့မြင် ရတဲ့အတွက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းလည်း ပြောကြားလိုပါကြောင်း၊

စည်းကမ်းလိုက်နာမအပိုင်းတွင်လည်း တကသိုလ်က သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်မှုများရှိကြောင်းနှင့် ကြီးမားသည့် စည်းကမ်း ဖောက်ဖျက်မှုများ မရှိသည့်အတွက်လည်း ဂုဏ်ယူချီးကျူးမိပါကြောင်း တစ်ဆက်တည်း ပြောကြားလိုပါကြောင်း၊ ယခု သင်တန်းတွင်ရရှိခဲ့သည့် အသိပညာ ဗဟုသုတများ အပေါ်အခြေခံပြီး မိမိဌာနအဖွဲ့အစည်း တိုးတက်ရေးအတွက် ဆက်လက်လေ့လာမှုများ ပြုလုပ်

သွားရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသည့် ကဏ္ဍမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွား ကြရန်ကိုလည်း တိုက်တွန်း ပြောကြားလိုပါကြောင်း၊

ယခုသင်တန်းက နိုင်ငံ့ဝန်ထမ်းတွေ၏ လိုအပ်ချက်စွမ်းရည်များကို ဖြည့်ဆည်း ပေးနိုင်ပြီး နိုင်ငံ့ဝန်ထမ်းလောက ခေတ်မီဖွံ့ဖြိုး တိုးတက်လာအောင် တစ်စိတ်တစ်ပိုင်း အထောက်အကူပြု စေမယ်လို့ မော်လင့် မိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွင်းမှာ ကျင့်ဝတ် သိကာနှင့် သမာသမတ်ရှိပြီး အရည်အသွေးပြည့်ဝသည့် စီမံခန့်ခွဲမှုတွေရှိမှသာ ပွင့်လင်း မြင်သာမရှိပြီး ပြည်သူတွေ၏ လိုအပ်ချက်ကို ဘက်လိုက်ခြင်းကင်းစွာ တန်းတူညီမျှ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်မည့် သန်ရှင်းသည့် အစိုးရဆိုတာ ပေါ်ထွန်းလာမှာ ဖြစ်ပါကြောင်း၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်စီမံမ၊ ကုလသမဂ္ဂဖွံ့ဖြိုးမအစီအစဉ် (United Nations Development Programme - UNDP) ၏ ပူးပေါင်းပါဝင်မဖြင့် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲရေးမဟာဗျူဟာစီမံချက်(Civil Service Reform Strategic Action Plan 2017- 2020) ကို ထုတ်ပြန် ကြေညာသည့် အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြွက်ကြားခဲ့တဲ့ လမ်းညွှန်ချက်(၁၀)ချက်ကို သင်တန်း၏ အဖွင့်မိန့်ခွန်းမှာ ထပ်ဆင့်ပြောကြားခဲ့ပြီးဖြစ်လို့ ဤလမ်းညွှန်မနှင့်အညီ သင်တန်းသားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးက လိုက်နာကျင့်ကြံ ဆောင်ရွက်သွားကြပါလို့လည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး မဟာဗျူဟာစီမံချက်ထုတ်ပြန်ကြေညာသည့် အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မအရ အရည်အချင်းပြည့်ဝသည့် အတော်ဆုံးသူများကို နိုင်ငံ့ဝန်ထမ်း လောကအတွင်း ရောက်ရှိလာစေရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ကြော်ငြာစာအမှတ်၊၃/၂၀၁၇ အရ လျှောက်ထားသူများအား အင်္ဂလိပ်စာဘာသာနှင့် သုတရေးရာဘာသာ (၂)ဘာသာကို ယခု ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပထမအဆင့်အနေနဲ့ ရာထူးစာမေးပွဲ ပဏာမစစ်ဆေးခြင်း (Screening Test) ဖြင့် စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပထမအဆင့်အောင်မြင်သူများအား စစ်ဆေးမည့် ရေးဖြေစာမေးပွဲကို ဒုတိယအဆင့်အနေဖြင့်လည်းကောင်း၊ ဒုတိယအဆင့် အောင်မြင်သူများကို စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ကို တတိယအဆင့်အနေဖြင့် လည်းကောင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊

ဆက်လက်ပြီးပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများနှင့် UNDP မှ ပညာရှင်တို့ ပူးပေါင်း၍ ကျမ်းကျင်မမူဘောင်(Competency Framework) နှင့်ဆက်စပ်ပြီး နိုင်ငံ့ဝန်ထမ်းရာထူးအုပ်စုများအလိုက် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ (Job Description) ရေးဆွဲပြုစုနိုင်ရေးအတွက်ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်လည်း ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များအား ကုလသမဂ္ဂဖွံ့ဖြိုးမအစီအစဉ် (UNDP)၏ ကူညီပံ့ပိုးမဖြင့် “Professional Development Program on Improving Machinery of Government and Policy Making for better Public Sector Performance” ခေါင်းစဉ်ဖြင့် ကာလတိုသင်တန်းကိုလည်းကောင်း၊ ဂျာမဏီနိုင်ငံ Hanns Seidel Foundation(HSF)ရဲ့ ကူညီပံ့ပိုးမနဲ့ “Law and Political Science, Federalism, Regionalism and Decentralization” ခေါင်းစဉ်ဖြင့် ကာလတို သင်တန်းများကိုလည်းကောင်း ကျင်းပရန် ညှိနှိုင်းစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်းတကသိုလ်များတွင် ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရန်အတွက် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ တကသိုလ်အကြံပေးအဖွဲ့ (Advisory Group)နှင့် တကသိုလ်ပညာရပ်အဖွဲ့ (Board of Studies) တို့ကို ဖွဲ့စည်းထားရှိပြီး (၂)လတစ်ကြိမ်

အစည်းအဝေး ပြုလုပ်၍လည်းကောင်း၊ EU (GOPA) နှင့် ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးဇယားများ Review and Revise ပြုလုပ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့အုပ်ချုပ်ရေး အကယ်ဒမီ Chinese Academy of Governance (CAG) တို့ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်းများနှင့်သက်ဆိုင်သော ခေါင်းဆောင်မဆိုင်ရာ သင်တန်းများ၊ သုတေသန လုပ်ငန်းများ၊ မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်းများ၊ ပြည်သူ့ရေးရာအုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာမူဝါဒများအပေါ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် အဆင့်မြင့် အရာထမ်းများကိုသင်တန်းပေးမည့် အစီအစဉ်များ၊ ပညာသင်ဆုအစီအစဉ်များ၊ (CAG) နှင့် ဗဟိုဝန်ထမ်းတကသိုလ်တို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ အတွက် နားလည်မစာချန်လာကိုလည်း (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ ဗစ်တိုးရီးယား တကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်မည့် အနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများရှိ အရာထမ်း များအတွက် အင်္ဂလိပ်စာရည်အသွေး မြှင့်တင်မသင်တန်း (English Language Training for Officials) များကို ရုံးအမှတ်(၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း သင်တန်း(၃)ကြိမ်ဖြင့် ညွှန်ကြားရေးမှူးအဆင့်နှင့် အထက်အုပ်စု၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်နှင့်၊ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် အုပ်စု ဦးစီးအရာရှိအဆင့်အုပ်စု စသဖြင့် အရာထမ်းများဖြင့် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး (၁)ကြိမ်လျှင် အုပ်စု(၃)စုခွဲ၍ သင်ကြားပို့ချသွားမှာ ဖြစ်ပါကြောင်း၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်း တာဝန်များ တာဝန်ယူ ဆောင်ရွက်ရန်အတွက် “အမျိုးသားနိုင်ငံ့ဝန်ထမ်း လေ့ကျင့်ရေးမူဝါဒ (National Civil Service Training Policy) နှင့် အမျိုးသားနိုင်ငံ့ဝန်ထမ်း လေ့ကျင့်ရေးအစီအစဉ် (National Civil Service Training Scheme) တို့ကို ထုတ်ပြန်နိုင်ရေးအတွက်လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ဦးဆောင်ပြီး အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယနေ့ ပြည်သူများ၏တူညီသောဆန္ဒမှာ “တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးသည့် နိုင်ငံဖြစ်ရေးနှင့် လူမစီးပွားရေးမြင့်မားတိုးတက်ရေး” တို့ဖြစ်ပါကြောင်း၊ ဖော်ပြပါ လိုလားချက် (၂) ရပ်ကို ဖြည့်ဆည်းနိုင်အောင် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမ၊ စီးပွားရေးပြုပြင်ပြောင်းလဲမနှင့် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမ တို့ကို လက်တွေ့ ကျကျ အကောင်အထည် ဖော်ဆောင်နေတာကိုလည်း တွေ့မြင်နေကြရမှာဖြစ်ပါကြောင်း၊

ပြုပြင်ပြောင်းလဲမ လုပ်ငန်းစဉ်ဆိုသည်မှာ ရှုပ်ထွေးနက်နဲသည့် လုပ်ငန်းစဉ် ဖြစ်ပါ ကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ အပြောင်းအလဲကို ရှာဖွေဖော်ဆောင်ရာတွင် လက်ရှိဖွဲ့စည်း တည်ဆောက်မနှင့် လုပ်ငန်းစဉ် များကိုသာမက ယဉ်ကျေးမတစ်ရပ်ဟု ခေါ်ဆိုနိုင်သည့် ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မ အကျင့်စရိုက်ဟောင်းများကို ပယ်ဖျက်ပစ်ပြီး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ခက်ခဲရှုပ်ထွေးသည့်အပြင် အနာဂတ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးရာမှ ထွက်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် လိုအပ်ပါကြောင်း၊

အုပ်ချုပ်ရေးယန္တရားကြီးကို ဟန်ချက်ညီညီ တည်တည်ငြိမ်ငြိမ် လည်ပတ်စေသည့် ကိစ္စအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်ရသည်မှာ ပြည်သူ့ဝန်ထမ်းများပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင် ပြောင်းလဲမအတွက်ထားရှိသည့် အနာဂတ်မော်မှန်းချက်ဟာလည်း နိုင်ငံ့ဝန်ထမ်းတွေ၏ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ပြည်သူတွေ ယုံကြည်အားကိုး အားထားရသည့်သူများအဖြစ် ပေါ်လွင်စေမှာ

လည်းဖြစ်ပါကြောင်း၊ အများပြည်သူတို့၏ ယုံကြည်မှုကို တည်ဆောက်သည့်နေရာတွင် ပြည်သူ့ဝန်ထမ်းများ အနေဖြင့် သိကာရှိရှိနေတတ်ရန်၊ ဘက်လိုက်မကင်းရှင်းရန် မိမိအလုပ်နှင့်ပတ်သက်သည့် တာဝန်ယူမှုရှိရန် လိုအပ်သလို အများပြည်သူဘက်ကလည်း ပြည်သူ့ဝန်ထမ်းများအပေါ် လေးစားမနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန်လိုအပ်ပါကြောင်း၊

၎င်းမော်ဒယ်များကို ပြီးမြောက်အောင်မြင်ဖို့အတွက် “ပြည်သူ့လူထုပါဝင် ဆောင်ရွက် မှုကို အားပေးမြှင့်တင် ခြင်းနှင့် ပြည်သူ့လူထု၏ ယုံကြည်မှုကို ပိုမိုအားကောင်းစေမည့် ကျင့်ဝတ်သိကာနှင့်ညီသော၊အရည်အချင်းအလိုက် ချီးမြှင့်မြောက်စားမကို အခြေခံသော၊ အားလုံး ပါဝင်သောမဆိုင်မတွတုံ့ပြန်ဖြည့်ဆည်းပေးသော နိုင်ငံ့ဝန်ထမ်း ကဏ္ဍ” ပေါ်ထွန်း လာနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊

အစိုးရအဖွဲ့အစည်းများသည် မိမိတို့၏တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းများ၏ စွမ်းရည်နှင့် ကျမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် လိုအပ်သည့်ပညာအရည်အချင်း၊ ဗဟုသုတများကို အစဉ်လေ့လာ ဆည်းပူးနေရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ရာမှာပြည်သူများကို အနီးကပ်ဝန်ဆောင်ပေးရသည့် နိုင်ငံ့ဝန်ထမ်း၏ စွမ်းအား (Ability)နှင့် စွမ်းဆောင်ရည် (Capability) တို့သည် အလွန်ပဲအရေးကြီးသည့်အတွက် စွမ်းအားနှင့် စွမ်းဆောင်ရည်များကို အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံ သစ်များကို ဆက်လက်ရှာဖွေသွားကြဖို့ကိုလည်း သင်တန်းသား၊ သင်တန်းသူများအား အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းတိုင်းကြီးစားပြီး ပြည်သူများနှင့်အတူ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို ပူးပေါင်း ဖော်ဆောင်မှသာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်တွေကို သိရှိလေ့လာပြီး ပြည်သူများနှင့်တစ်သားတည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အတိုင်းဝန်ထမ်းကောင်းများ ဖြစ်စေရန် ကြိုးစား အားထုတ်ပြီး မိမိတို့၏ ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြပါ။

“နိုင်ငံတည်ထောင်မပြည်သူနှင့်ဝန်ထမ်းလက်တွဲပြု” ဆိုသည့်အတိုင်း ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာမှာပြည်သူများနှင့်အတူ လက်တွဲပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းသွား ကြပါလို့ မှားကြားလိုပါကြောင်း၊

- ✓ နိဂုံးချုပ်အနေနှင့် မှားကြားလိုတာကတော့
- ✓ ဗဟိုဝန်ထမ်းတကသိုလ်မှာ ပို့ချဆွေးနွေးခဲ့ကြသည့် ဘာသာရပ်များကို လက်တွေ့ နယ်ပယ်မှာ အကျိုးရှိ အောင် ထုတ်နုတ်အသုံးပြုကြပါ။
- ✓ နိုင်ငံတော်၏အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲမှုများတွင် ပူးပေါင်းပါဝင်ကြပါ။
- ✓ နိုင်ငံ့တာဝန်များကိုထမ်းဆောင်ရာမှာ ပြည်သူ့လူထုဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာအောင် တတ်စွမ်းသမာအကောင် အထည်ဖော်ဆောင်ရွက်ကြပါ။
- ✓ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင်လည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြပါ။
- ✓ ကိုယ်ရည်ကိုယ်သွေးကောင်း၍ စွမ်းရည်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက်များကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲကြပါ။

- ✓ မိမိတို့ဘဝ၊ မိမိတို့အဖွဲ့အစည်း၊ မိမိတို့နိုင်ငံအမှန်တကယ် ပြောင်းလဲစေရန် မည်သူ့ကိုမျှ အပြစ်တင် မနေဘဲမိမိတို့လုပ်နိုင်သည်များကို ယခုအချိန်မှ စတင်ကာ လုပ်ဆောင်ခြင်းဖြင့် ကောင်းသော အနာဂတ်ကို ဝိုင်းဝန်းတည်ဆောက်ကြပါ။
- ✓ သင်တန်းသား၊ သင်တန်းသူအချင်းချင်း နှစ်လတာ တွေ့ဆုံရင်းနှီးခဲ့ကြတဲ့ ချစ်ခင် ရင်းနှီးမကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းပြီး အချင်းချင်း ကူညီရိုင်းပင်း ပူးပေါင်း ဆောင်ရွက်ကြပါ။
- ✓ မိမိတို့လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ပြီး ဆင့်ကဲ ဆင့်ကဲ မြင့်မားတဲ့ နိုင်ငံ့တာဝန်များကို တိုးမြှင့်တာဝန်ယူ ထမ်းဆောင် နိုင်ကြပါစေလို့ ဆန္ဒပြု ပြောကြားခဲ့ပါသည်။